



မော်တော်ကားလမ်းများပေါ် ဘေးကင်းရေး ဆိုင်ရာ အချက်အလက်များ။

ကလေးများ အိမ် မှ ကျောင်း၊ ကျောင်းမှအိမ် ခရီးသွားလာစဉ် ဘေးကင်းရေးသည် သင်၏ တာဝန် ဖြစ်ပါသည်။

ဘေးရန်ကင်းစွာ လမ်းကို လျှောက်ပါ။

လူသွားလမ်းပေါ်၊ ကားများရပ်သည့်မြို့အတွင်း နှင့် ကားလမ်းဖြတ်ကူးရာတွင် သင့်ကလေးတို့ အသက် ၈ နှစ်ပြည့်သည့်အထိ သူတို့လက်တွေ့ကို အမြဲ ကိုင်ထားပါ။

သင့်ကလေးတွေ အသက် ၈ နှစ် နှင့် ၁၀ နှစ်ကြား ရောက်ပြီဆိုလျှင် ကားတွေနား နီးလျှင်ဖြစ်စေ လမ်းဖြတ်ကူးသည့်အခါတွင် ဖြစ်စေ သင့်အနေနှင့် တိတိကျကျ ကြီးကြပ် ကွပ်ကဲရမည်။

အသက် ၁၀ နှစ်ကျော်ပြီးသော သင့်ကလေးတွေကို ကျောင်းသို့ အသွားအပြန် မိမိတို့ဘာသာ လျှောက်သွားခွင့် ပြုသည့်အခါ ခရီးစဉ်ကို အတူတကွ စီစဉ်ကြပါ။ ဘေးရန်ကင်းစွာ လမ်းလျှောက်သူဖြစ်အောင် အောက်ပါတို့ကို လေ့ကျင့်ပါ။

- လူသွားလမ်း၏ ဘယ်ဘက်အပိုင်းတွင် လျှောက်ပါ။
- အိမ်ဝင်းအတွင်းသို့ ဝင်ထွက်သည့်လမ်းများမှ ဝင်သည့် ထွက်သည့် ကားကို သတိပြုပါ။
- မိုဘိုင်းဖုန်းနှင့် အခြားသူများ ကြောင့် မိမိ၏ စိတ်အာရုံ မယုံလွင့်စေရ။
- မိုးရွာနေစဉ် ပိုမိုစိတ်ချရသည့်လမ်းမှ ပြန်။
- အခြား လမ်းလျှောက်သူများကို ရှိသေ လေးစားမှု ကိုပြပါ။

ရပ် ပလက်ဖောင်း အစပ်မှ တစ်လှမ်း ပြန်ဆုတ်ပါ။

ကြည့်စမ်း မြဲတစေ နှစ်ဘက်လုံးကို ကြည့်ပါ။

နားထောင့်နီးကပ်လာနေသည့် မော်တော်ယာဉ်များရှိအသံကို။

စဉ်းစား လမ်းဖြတ်ဘို့ စိတ်ချရ ရဲ့လား။

သင့်ကလေးတွေကို အားပေးပါ။

- လမ်းဖြတ်ကူးရန် စိတ်ချရသည့် နေရာများဖြစ်သော လူဖြတ်သန်းရန် သတ်မှတ်ထားရာ၊ လမ်းအချက်ပြမီးများ သို့မဟုတ် ကျောင်းအတွက် လမ်းဖြတ်သည့်နေရာ စသည်တို့ကို အမြဲသုံးပါ။
- လမ်းကို မဖြတ်မီ ကွေလာမည့်ကား ရှိမရှိ အလျှင် ဂရုစိုက်ကြည့်ပါ။
- ယာဉ်မောင်းအနေနှင့် မိမိအားမြင်သည်၊ မိမိအတွက်ရပ်ပေးမည် ဟု ဘယ်တော့မှ မယူဆပါနဲ့။
- ကားမောင်းနေသူ သူတို့ကိုမြင်သွားပြီ ဟုသိရအောင် ကားမောင်းသူနှင့် မျက်စိဆုံမိအောင် ကလေးတွေကို ကြည့်ခိုင်းပါ။
- ကားမောင်းသူ ကားကို သေသေချာချာ ရပ်တန့် ပြီးသည်အထိ စောင့်ဆိုင်းပြီးမှ လမ်းကိုဖြတ်ရန် သင်ထားပါ။



ကူညီထောက်ပံ့မှု လိုသေးလျှင်

ဣန္ဒာ၏ လမ်းပန်း ဘေးကင်းရန် ပညာပေး အစီအစဉ်ကို ရှုပါ။
<https://education.nsw.gov.au/road-safety-education> သို့မဟုတ် ရှုပြီး
<https://education.nsw.gov.au> လမ်းပေါ်ဘေးကင်းရေးဆိုင်ရာ ပညာ ကို ရှုပါ။